

# ကညီပုထူလံဖိတံပဆာရဲဂ်ကျဲဟီဂ်ခိဂ်ကပံ “ ကီ ” တံအိဂ်ဖိဂ်ဖးဒိဂ်လံဘိဘဂ်ရလီ

၂၈, ၆, ၂၀၁၈

၁. ၆ ၂၅ တု ၂၇ လါယူ ၂၀၁၈ နံဂ်လီဂ်ခါသးဟီဂ်ခိဂ်ကပံကမံးတံဂ်ရဲဂ်ကျဲဖးအိဂ်ထီဂ်ဝဲ ကညီပုထူ လံအတံပဆာရဲဂ်ကျဲဟီဂ်ခိဂ်ကပံ “ ကီ ” အတံအိဂ်ဖိဂ်ဖးဒိဂ်လါမုဂ်တြီကီဂ်ရဲဂ်, လူသီကီဆဂ်, သမုထဂ် သဝီနံဂ်လီ. တံအိဂ်ဖိဂ်ဖးဒိဂ်တံအံခါစး ၂၄၁ ဂလါအမုဂ်လီကဝီပုထူလံဖိ, ကညီဂံခိဂ်ထံးကမုဂ်ကရါတ ဖဂ် , ခုဂ် အဲဂ် ယုဂ် - ကညီဒီ က လုဂ် စါဖိဂ် က ရါဝဲ ကျဲ ခိဂ်နံတဖဂ်ဒီးကီ ရဲဂ် (၇) ဘုဂ်ခါစး တဖဂ်ဟဲ ထီဂ်ဝဲဒဂ်နံဂ်လီ.

၂. တံအိဂ်ဖိဂ်ဖးဒိဂ်အံကျဲ လိဂ်တံဂ် ပိဂ် သ ကိး က့ တံ ပဆာ ရဲဂ် ကျဲ က့ ပမိဂ် ပါ ဖဲ ဖု အ “ ကီ ” အကျဲ ကျဲ သန့, “ ကီ ” တဘုဂ်ဒီးတဘုဂ်အတံလီဆီလိဂ်သးလါကီဂ်ရဲဂ်တဘုဂ်စုဂ်စုဂ်, “ ကီ ” အတံစံဂ်စါဝဲစါလါအပူ ကွံဂ်, ခါဆုညါအတံလဲကျဲလါတံကမုထီဂ်ဂဲထီဂ်က့ “ ကီ ” ဒီးတံတံတံသုဂ်တဖဂ်နံဂ်လီ.

၃. မိဂ်ပါဖဲဖုအ “ ကီ ” အံမုဂ်ဝဲဒဂ် မိဂ်ပါဖဲဖုအတံပဆာရဲဂ်ကျဲဟီဂ်ခိဂ်ကပံတံလီဂ်တံကျဲလါအအိဂ်ဒီးတံ သူဟီဂ်ခိဂ်ကပံလါ ယုဂ်ကါကျဲကျဲ, ဒီးအခိဂ်တဖဂ် မုဂ်ဝဲ တံကဟုကယံပဆာရဲဂ်သဲဂ်ကတီန့ဆါဂ် တံအိဂ်ယါဒီးတံမုတဝါသုဂ်တဖဂ်နံဂ်လီ. ဘဂ်ဆဂ် အပူကွံဂ်အနံဂ်လါအဆံတဖဂ်အဆံ ခိဖိပယါသုးမုဂ် သံဂ်ဘိအတံဖးတံယါလါအနီဟးထီဂ်ဆုဂ်ကွံဂ်ပဝဲကညီပုထူလံဖိလါပမိဂ်ပါဖဲဖုဟီဂ်ခိဂ်ကပံတံလီဂ်တ ဝ်ကျဲသုဂ်တဖဂ်အယိ, တကးဘဂ် ခိဖိတံဟံးန့ဆုဂ်ဟီဂ်ခိဂ်ကပံလါမုဂ်ကျဲဝဲကွံဂ်တံတိဂ်ကျဲဒ်အမုဂ်တံ သုဂ်တံဖုးဖးလဲးဖးကွံဂ်, တံခုဂ်ဟီဂ်လံ, ထံတမာဂ်, ဂံခိဂ်ထံးတံသုဂ်ထီဂ်ဘိထီဂ်တံတိဂ်ကျဲလါအတ ကွံဂ်လဲ. တံကဟုကယံန့ဆါဂ်တံတိဂ်ကျဲဖးဒိဂ်လါအမုဂ်လီဂ်ခါသးတံဖိဂ်ပုဂ်သ န့ဒီးပယါသုးမုဂ်သံဂ် ဘိမအါထီဂ်အသုးတံလီဂ်တံကျဲသုဂ်တဖဂ်အယိ ပကညီထူလံမိဂ်ပါဖဲဖုအ “ ကီ ” တဖဂ် တံဘဂ်ယိဂ်အ ပူလါကလီမံကွံဂ်ဝဲဒဂ်နံဂ်လီ. လါတံဂုဂ်တဖဂ်အံအဖိခိဂ် တံအိဂ်ဖိဂ်ဖးဒိဂ်တဘုဂ်အံ ပဆာတံသကိး လါ လါတံကမုမုမဲထီဂ်က့ဒီးတံဒီသက့ပမိဂ်ပါဖဲဖုအ “ ကီ ” ဒီးဟီဂ်ခိဂ်ကပံတံလီဂ်တံကျဲ သုဂ် တဖဂ်, ဒီးတကတီဂ်ယီ ပဘိဘဂ်ရလီပတံမိဂ်နံဂ်သးလီသုဂ်တဖဂ်မုဂ်ဒ်လံအံအသိးနံဂ်လီ.

- ၁. ဟံပနီဂ်က့ကညီပုထူလံဖိမိဂ်ပါဖဲဖုဟီဂ်ခိဂ်ကပံတံလီဂ်တံကျဲသုဂ်တဖဂ်ခဲအံ!
- ၂. ပယါသုးမုဂ်သံဂ်ဘိသုဂ်တဖဂ်ကဘဂ်ဟးထီဂ်ကွံဂ်လါပမိဂ်ပါဖဲဖုဟီဂ်ခိဂ်ကပံတံလီဂ်တံ ကျဲအပူ.
- ၃. ကီပယါပဒိဂ်ကဘဂ်ဟံပနီဂ်က့ဝဲဒဂ်ကလုဂ်ဖုဂ်ကိးဖုဒီးအမိဂ်လုဂ်ပါလံတံန့ဟီဂ်ခိဂ် ကပံခွဲးယံ, လါအဟံယုဂ်စုဂ်ကိးဒီးကညီပုထူလံဖိအ “ ကီ ” နံဂ်လီ.
- ၄. ကီပယါပဒိဂ်ဒီးဟီဂ်ခိဂ်ဘိမုဂ်တံကရါကရိသုဂ်တဖဂ်ကဘဂ်သုဂ်ညါဟံကဲဝဲဒဂ်ခုဂ်အဲဂ် ယုဂ်-ကညီဒီကလုဂ်စါဖိဂ်ကရါအဟီဂ်ခိဂ်ကပံကျဲသန့ (ဖိလံစံဂ်)လါအဟံယုဂ်စုဂ်ကိးဒီး တံန့ဟီဂ်ခိဂ်လါမိဂ်ပါဖဲဖုအ “ ကီ ” သုဂ်တဖဂ်နံဂ်လီ.

- ၅. ပတုန်ကွံင်တံးဟံးန့ၣ်ဆူၣ်ဟီၣ်ခိၣ်ကပံၣ်, တံၣ်ဂုၤထီၣ်ပသီထီၣ်တံၣ်တိၣ်ကျဲၤလၢအတက့ၣ်လဲၣ်, ဇီးတံၣ်ကဟုကယၢန့ၣ်ဆူၣ်တံၣ်တိၣ်ကျဲၤဖးဒိၣ်လၢအတအိၣ်ဒီးလီၢ်ကပီၤပုၤထူလံၤဖိအတံၣ်ဘၣ်သး (FPIC) သ့ၣ်တဖၣ်လၢကညီပုၤထူလံၤဖိအဟီၣ်ခိၣ်ကပံၣ်တံၣ်လီၢ်တံၣ်ကျဲသ့ၣ်တဖၣ်အပူၤ.
- ၆. ကီၢ်ပယီၤပဒိၣ်ဒီးဟီၣ်ခိၣ်ဘီမုၢ်တံၣ်ကရၢကရိသ့ၣ်တဖၣ်ကဘၣ်သ့ၣ်ညါဟံၣ်ကဲဝဲဒၣ်ကညီပုၤထူလံၤဖိခွဲးယၢလၢတံၣ်ဟံးယၢယၢက့ၤအဝဲသ့ၣ်လုၢ်လုၢ်ထူသန့ဒီးတံၣ်ဆဲးတံၣ်လၢသ့ၣ်တဖၣ်န့ၣ်လီၤ.

ကညီပုၤထူလံၤဖိတဖၣ်,  
ကီၢ်သုလုၤ

တံၣ်ကစီၣ်တံၣ်ဆဲးကျိးအဂီၢ်

ပဒိၣ်မၢဘးထံ (ကညီဒီးပယီၤကျိၣ်) +66 613450533

စီၤသုကဘံ (ကညီ, ပယီၤဒီး အဲကလံးကျိၣ်) +95 9779313575

ပဒိၣ်စီၤကျိၣ်ထူ (ကညီကျိၣ်) +66 24026142